

# チケットを買うことができますか

Chiketto o kau koto ga dekimasu ka

လက်မှတ်ဝယ်လို့ရနိုင်သလား။



ဒီနေ့အတွက် အတ်ဝင်ခန်း

ミーヤー： タム、見て！

မီးယာ Ta'mu, mi'te!

တမ်၊ ကြည့်ပါဦး။

悠輝さんがピアノコンクールで

Yu'uki-san ga piano-konku'uru de

優勝したよ。

yuushoo-shita yo.

ယူးကီစံက စန္ဒရာ့ပြိုင်ပွဲမှာ  
နိုင်သွားတယ်။

タム： あ、ほんとだ。すごい。

တမ် A, honto da. Sugo'i.

ဟယ်။ ဟုတ်သားပဲ။  
တော်လိုက်တာ။

ミーヤー： 来月2日に

မီးယာ Ra'igetsu futsuka ni

コンサートがあるよ。

ko'nsaato ga a'ru yo.

နောက်လ ၂ရက်နေ့မှာ  
စန္ဒရာ့ဖျော်ဖြေပွဲ ရှိတယ်။

タム： 行きたいです。

တမ် Ikita'i de'su.

သွားချင်ပါတယ်။

チケットを買うことができますか。

Chi'ketto o kau koto ga dekima'su ka.

လက်မှတ်ဝယ်လို့ရနိုင်သလား။

ミーヤー： 予約してみるね。

မီးယာ Yoyaku-shite mi'ru ne.

ကြိုတင်လက်မှတ်မှာကြည့်မယ်နော်။

ဝေါဟာရ

優勝する နိုင်တယ်

yuushoo-suru

来月 နောက်လ

ra'igetsu

コンサート ဖျော်ဖြေပွဲ

ko'nsaato

チケット လက်မှတ်

chi'ketto

買う ဝယ်တယ်

kau

予約する ကြိုတင်မှာယူတယ်

yoyaku-suru



# チケットを買うことができますか。

Chi'ketto o kau koto<sup>1</sup> ga dekima<sup>1</sup>su ka.

လက်မှတ်ဝယ်လို့ရနိုင်သလား။

ကိုယ်လုပ်ချင်တဲ့အရာကို လုပ်လို့ ရမရ မေးမြန်းတဲ့အခါ “[အဘိဓာန်ပုံစံကြိုယာ] + koto ga dekimasu ka” လို့ မေးရပါတယ်။ “dekimasu” ဆိုတာ “dekiru” “လုပ်နိုင်တယ်၊ လုပ်လို့ရတယ်” ရဲ့ MASU-ပုံစံ ဖြစ်ပြီး “XXX koto ga dekimasu (dekiru)” ဆိုပြီး ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ဖော်ပြပါတယ်။

သုံးကြည့်ကြရအောင်

すみません。歌舞伎は、どこで見ることができますか。

Sumimase<sup>1</sup>n. Kabuki wa do<sup>1</sup>ko de mi<sup>1</sup>ru koto<sup>1</sup>ga dekima<sup>1</sup>su ka.

ほんじつ 本日はですか。お調べします。

Ho<sup>1</sup>njitsu de<sup>1</sup>su ka. Oshirabe-shima<sup>1</sup>su.

တစ်ဆိတ်လောက်ခင်ဗျာ။ ခါဘူကီ ပြဇာတ်ကို ဘယ်မှာ ကြည့်လို့ရနိုင်သလဲ။ ဒီနေ့လား။ ကြည့်ပေးပါမယ်။



ကြိုးစားကြည့်ရအောင်

すみません。～ことができますか。

တစ်ဆိတ်လောက်။ XXXလို့ရနိုင်သလား။

Sumimase<sup>1</sup>n. ~koto<sup>1</sup> ga dekima<sup>1</sup>su ka.

① 席を予約する

se<sup>1</sup>ki o yoyaku-suru

နေရာကြိုတင်မှာယူတယ်



② 洗濯をする

sentaku o suru

အဝတ်လျှော်တယ်



ရက်များ



၁ ရက်နေ့	၂ ရက်နေ့	၃ ရက်နေ့	၄ ရက်နေ့	၅ ရက်နေ့	၆ ရက်နေ့
tsuitachi <sup>1</sup>	futsuka	mikka	yokka	itsuka	muika
၇ ရက်နေ့	၈ ရက်နေ့	၉ ရက်နေ့	၁၀ ရက်နေ့	၁၁ ရက်နေ့	၂၀ ရက်နေ့
nanoka	yooka	kokonoka	tooka	juu-ichi-nichi <sup>1</sup>	hatsuka



ဟာ့ရှစ်ရဲ့ ဗဟုသုတ ဟင်းလေးအိုး

# ဂျပန်ရိုးရာ ပြဇာတ် - ခါဘူကီ

ခါဘူကီဆိုတာ ဂျပန်ကို ကိုယ်စားပြုတဲ့ ရိုးရာအနုပညာ တစ်ခု ဖြစ်ပါတယ်။ ခါဘူကီ ပြဇာတ်မှာ အမျိုးသမီးနေရာမှာလည်း အမျိုးသားက သရုပ်ဆောင်ပါတယ်။ မျက်နှာပေါ်က သွေးကြောတွေ၊ ကြွက်သားတွေကို ထင်ရှားလှတဲ့ မိတ်ကပ်တွေနဲ့ ပိုပိုသာသာ ပုံဖော်ထားပြီး၊ လူကောင်းကို မိတ်ကပ် အနီရောင်၊ ဝီလိန်လူဆိုးကို မိတ်ကပ် မဲနယ်ရောင်နဲ့ လိမ်းခြယ်သရုပ်ဖော်ပါတယ်။



©Kashimo Kabuki Preservation Society



ခါဘူကီ သရုပ်ဆောင်တွေဟာ ထင်ရှားတဲ့ ကိုယ်ဟန် အနေအထားကို ပြုလုပ် ကြပါတယ်။ ဒါဟာ မီးအလင်းရောင်တွေ၊ ကင်မရာတွေ မရှိသေးတဲ့ ကာလတုန်းက ပရိသတ်တွေကို အခုခေတ်က အနီးကပ် ရိုက်ချက်လိုမျိုး ခံစားချက်ကို ပေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။



©Kashimo Kabuki Preservation Society

အဖြေ

- ① すみません。席を予約することができますか。
- ② すみません。洗濯をすることができますか。

Sumimase'n. Se'ki o yoyaku suru koto' ga dekimasu ka.

Sumimase'n. Sentaku o suru koto' ga dekimasu ka.